

ကန့်သတ်

၂

- (ခ) ဦးချစ်မင်းသိန်း မလှိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) အဖွဲ့ဝင်
- (ဂ) ဒေါက်တာညီမင်းဟန် အောင်မြေသာစံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) အဖွဲ့ဝင်
- (ဃ) ဦးအောင်နိုင်လင်း စဉ့်ကိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) အဖွဲ့ဝင်
- (င) ဗိုလ်မှူးဝေယံမင်း တပ်မတော်သားလွတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
- (စ) ဗိုလ်ကြီးထွန်းဝင်းအောင် တပ်မတော်သားလွတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
- (ဆ) ဦးမင်းမင်း မတ္တရာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) အတွင်းရေးမှူး

ကော်မတီ၏တာဝန်များ

၄။ ကော်မတီသည် မိမိတာဝန်ယူရမည့် လုံခြုံရေးဆိုင်ရာ၊ စီမံခန့်ခွဲရေးဆိုင်ရာ၊ စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ မြို့နယ်အလိုက် ထူးခြားသောအခြေအနေများရှိပါလျှင် လိုအပ်ချက်များနှင့်အညီ မြေပြင်အရကွင်းဆင်းထိတွေ့လေ့လာ၍ ကော်မတီတွင် အသေးစိတ်ဆွေးနွေးတင်ပြရမည်။

ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းနှင့် တွေ့ရှိချက်များ

၅။ မန္တလေးတိုင်းဒေသကြီးလွတ်တော် လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေး ကော်မတီသည် (၂.၉.၂၀၁၉) ရက်နေ့မှ (၁၀.၁၀.၂၀၁၉) ရက်နေ့အထိ မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ မြို့နယ် (၂၂) မြို့နယ်သို့လည်းကောင်း၊ (၆.၁၁.၂၀၁၉) ရက်နေ့မှ (၈.၁၁.၂၀၁၉) ရက်နေ့အထိ မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိမြို့နယ် (၆) မြို့နယ်သို့လည်းကောင်း သွားရောက်၍ စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ယခုအစီရင်ခံစာတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၏စည်ပင်သာယာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးချက်များအား တင်ပြသွားပါမည်။ ထိုသို့ကွင်းဆင်းတွေ့ဆုံဆွေးနွေးရာတွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ပါသည်-

- (က) ဦးမြင့်အောင်မိုး ချမ်းမြသာစည်မြို့နယ်၊ ဥက္ကဋ္ဌ
မဲဆန္ဒနယ် အမှတ်(၂)
- (ခ) ဦးချစ်မင်းသိန်း မလှိုင်မြို့နယ်၊ အဖွဲ့ဝင်
မဲဆန္ဒနယ် အမှတ်(၁)

- (ဂ) မြို့စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ အခြားဌာနဆိုင်ရာများ၏ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ ဌာနဆိုင်ရာများ အပြန်အလှန် ဆက်သွယ်ချိတ်ဆက်မှု အားနည်းသဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများနှင့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
- (ဃ) ကျူးကျော်ကိစ္စများနှင့် အခြားလုပ်ငန်းများအား စနစ်တကျဆောင်ရွက်နိုင်ရန် အတွက် မြို့အကွက်ချ မြေပုံများတိုင်းတာရရှိရေး ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။
- (င) အိမ်ဆောက်မိန့်များခွင့်ပြုရာတွင် သတ်မှတ်ထားသည့် ချန်လှပ်ရမည့် အရှေ့/ အနောက်၊ ဘေးဘယ်/ညာ အကွာအဝေးမှာ ယနေ့ခေတ်ကာလတွင် နေအိမ်ခြံဝန်းကျဉ်းမြောင်းသည့်နေရာများ၌ အိမ်ဆောက်မိန့်ခွင့်ပြုရာတွင် အခက်အခဲဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။
- (စ) ခွေးလေခွေးလွင့်များရှင်းလင်းရေးအနေဖြင့် လက်ရှိပြဌာန်းထားသော ဥပဒေတွင်မပါရှိသည့်အတွက် ရှင်းလင်းရေးဆောင်ရွက်ရန် အခက်အခဲများရှိကြောင်း တွေ့ရှိရပါသည်။
- (ဆ) သားသတ်လိုင်စင် လုပ်ကိုင်သူများအနေဖြင့် ခေါင်းခွန်ပေးဆောင်ရာတွင် စည်ပင်သာယာရေးအဖွဲ့သို့ ပေးဆောင်ရသည့်အခွန်ထက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ပေးဆောင်ရသည့်အခွန်မှာ ပိုမိုများပြားနေကြောင်း တွေ့ရှိရပါသည်။
- (ဇ) မြို့နယ်နိမိတ်အတွင်း မြို့သာယာလှပရေးအတွက် လုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ဆည်မြောင်းဦးစီးဌာန စီမံခန့်ခွဲမှုအပိုင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စီမံခန့်ခွဲမှုအပိုင်းကို တိတိကျကျ သတ်မှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။
- (ဈ) ဘတ်ဂျက်လျာထားရာတွင် သဘာဝဘေးနှင့် အရေးပေါ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သီးခြားဘတ်ဂျက်မရှိသည့်အတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

- (ည) Budget Estimate (B.E) ရေးဆွဲပြီးနောက် (၃) လအကြာတွင် Revised Estimate (RE) ပြန်လည်လျာထားပေးပို့ရသည်မှာ အချိန်အလွန်နီးကပ်သဖြင့် လုပ်ငန်းများ လျာထားရာတွင် အခက်အခဲများ တွေ့ရှိရပါသည်။
- (ဋ) မိမိမြို့နယ်မှကောက်ခံရရှိသည့် ဘဏ္ဍာငွေများကို ဘတ်ဂျက်နှစ်အကုန်တွင် ပိုလျှံပါက တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရပြီး ပြန်လည်ထုတ်ယူ သုံးစွဲခွင့်မရှိသည့် အတွက် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်းတွေ့ရှိရပါသည်။
- (ဌ) အချို့မြို့နယ်များ၏ သာမန်အသုံးစရိတ်သည် မြို့ဝင်ငွေ၏ (၅၀) ရာခိုင်နှုန်း ကျော် လွန်နေသဖြင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိပါသည်။
- (ဍ) ယခင်က ကတ္တရာလမ်းဖြစ်သည့်အတွက် ထပ်ပိုးလွှာခင်းကျင်းခြင်းလုပ်ငန်းသာ ပြန်လည် ဆောင်ရွက်ခွင့်ရှိပြီး တစ်ကယ့်မြေပြင်အခြေအနေတွင် နှစ်ကာလကြာမြင့်ပြီး အလွန် အမင်းပျက်စီးယိုယွင်းနေကာ မူလကတ္တရာလမ်းမရှိတော့သဖြင့် မြေပြင်အခြေအနေ အတိုင်း ပြင်ဆင်ခွင့်ရရှိနိုင်ရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။
- (ဎ) မြို့နယ်အများစု၏ အဓိကဘဏ္ဍာငွေရရှိမှုမှာ မြို့အဝင်ဘီးကောက်လုပ်ငန်းမှသာ ရရှိခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
- (ဏ) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမရှိသည့် မြို့နယ်များတွင် မြို့စည်ပင် သာယာရေးအဖွဲ့မှ ဘီးခွန်ကောက်ခံရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
- (တ) ဝန်ထမ်းများ၏လစာနှင့် အငြိမ်းစားဝန်ထမ်းလစာများမှာ မြို့နယ်၏ဘဏ္ဍာငွေမှသာ ထုတ်ပေးရပြီး အချို့မြို့နယ်များတွင် အငြိမ်းစားဝန်ထမ်းအင်အား ပိုမိုများပြားနေ သဖြင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိ ကြောင်း တွေ့ရှိရပါသည်။
- (ထ) မြို့တွင်းရှိ မော်တော်ယာဉ်များအား ဖမ်းဆီးအရေးယူရာတွင် ယခင်စည်ပင်သာယာ ရေးအဖွဲ့မှ ဒဏ်ကြေးငွေများ ခွဲဝေရရှိခဲ့သော်လည်း ယခုအခါတွင် ရရှိခြင်းမရှိတော့ သဖြင့် ပြန်လည်ရရှိရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တွေ့ရှိရပါသည်။

- (ဒ) အထူးကုန်စည်ဥပဒေကြောင့် နွားပွဲဈေးရှိသည့် မြို့နယ်များတွင် နွားပွဲဈေး အခွန်အခ ရရှိငွေမှာနည်းပါးလာသဖြင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
- (ခ) စည်ပင်သာယာရေးအဖွဲ့သည် ပြည်သူများအား ဝန်ဆောင်မှုပေးသည့် ဌာနဖြစ်သည့် အတွက် လုပ်ငန်းများအား အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန် ဝန်ထမ်းအင်အား လုံလောက်စွာ ခန့်ထားရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။

၇။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း မြို့နယ် (၆) မြို့နယ်၏ စည်ပင်သာယာရေးအဖွဲ့များနှင့် (၆.၁၁.၂၀၁၉) ရက်နေ့မှ (၈.၁၁.၂၀၁၉) ရက်နေ့အထိ တွေ့ဆုံခဲ့ပြီး အဆိုပါ မြို့နယ်များ၏ တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- (က) မြို့နယ်များအတွင်း အရေးပေါ်လုပ်ငန်းများပေါ်ပေါက်ပါက အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် သီးခြားရန်ပုံငွေလျာထားဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိပါသည်။
- (ခ) သန့်ရှင်းရေးဝန်ထမ်းများ ခန့်ထားမှုနှင့် ပြန်လည်အစားထိုးခန့်ထားရာတွင် လျှောက် ထားလာသော ဝန်ထမ်းများသည် နိုင်ငံသားစိစစ်ရေးကဒ်ပြား တင်ပြနိုင်ခြင်းမရှိသည့် အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိပါသည်။
- (ဂ) မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဝန်ထမ်းဖွဲ့စည်းပုံမှာ ယခင် (၅) မြို့နယ် ဖွဲ့စည်းပုံ ဖြစ်၍ ယခုအခါအမရပူရမြို့နယ်အား မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပါဝင်လာသည့်အခါ ဝန်ထမ်းလိုအပ်ချက်အရ ယာယီဝန်ထမ်းများ ခန့်ထားဆောင်ရွက် နေရသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။
- (ဃ) ကျူးရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ အနေဖြင့် ယခုထက်ပိုမို ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။
- (င) အဆောက်အဦများ ဆောက်လုပ်ရာတွင် အိမ်ဆောက်မိန့် တင်ပြခြင်းမရှိဘဲ ဆောက်လုပ်သူများအနေဖြင့် ဒဏ်ကြေးပေးဆောင်ရာ၌ 15qFt လျှင် (၂၅၀၀) ကျပ် နှုန်းသာ ပေးဆောင်ရပြီး အိမ်ဆောက်မိန့်တင်ပြပြီး သတ်မှတ်ထားသည့် ချန်လှပ် ရမည့်ဧရိယာ အရှေ့/အနောက်၊ ဘေးဘယ်/ညာ အကွာအဝေး မကိုက်ညီသော ကြောင့် ဒဏ်ကြေးငွေပေးဆောင်ရာတွင် 15qFt လျှင် (၁၅၀၀၀)ကျပ်နှုန်း ပေးဆောင် ရသဖြင့် ဒဏ်ကြေးငွေမညီမျှမှုအား ပြင်ဆင်သတ်မှတ်ပေးရန် လိုအပ်လျက်ရှိပါသည်။

(စ) မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အလိုက် ဘဏ္ဍာငွေခွဲဝေချ ထားရာတွင် ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသော မြို့နယ်များအား ဘတ်ဂျက်ပိုမိုလျာထား ချထားပေးရန် လိုအပ်လျက်ရှိပါသည်။

၈။ မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပ မြို့နယ် (၂၂) မြို့နယ်၏ စည်ပင် သာယာရေးအဖွဲ့များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လက်ရှိကျင့်သုံးလျက်ရှိသော တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ ဥပဒေနှင့်ပတ်သက်၍ ခေတ်နှင့်အညီ ပြင်ဆင်ရန် လိုအပ် ချက်များ၊ အခက်အခဲများအား တွေ့ဆုံဆွေးနွေး တင်ပြချက်များနှင့် ပတ်သက်၍ တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) အဆောက်အဦဆောက်လုပ်ခွင့်နှင့်ပတ်သက်၍ ပြစ်မှု၊ ပြစ်ဒဏ်များမှာ အားနည်းချက် ရှိသဖြင့် လိုက်နာမှုမရှိဘဲ အကြိမ်ကြိမ် ထပ်မံကျူးလွန်နေသောကြောင့် ထိထိရောက် ရောက်အရေးယူရန် အခက်အခဲများ တွေ့ရှိရပါသည်။ (ဥပမာအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ကူးတို့လုပ်ငန်းနှင့် ပတ်သက်၍ ပြစ်မှု၊ ပြစ်ဒဏ်အား ရဲအရေးပိုင်ဖြင့် ဆောင်ရွက်သည့်အတွက် ကြောင့် ပိုမိုထိရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။)

(ခ) သားသတ်လိုင်စင်တွင် ခွင့်ပြုသည့်အကောင်အရေအတွက်နှင့် စားသုံးသူ အရေအတွက် မှာ ကိုက်ညီမှုမရှိကြောင်းကိုလည်း တွေ့ရှိရပါသည်။

(ဂ) စည်ပင်ကော်မတီဝင် ရွေးချယ်ရာတွင် ပညာအရည်အချင်းသတ်မှတ်ချက်အား တိကျ စွာ ဖော်ပြထားခြင်းမရှိသောကြောင့် အခက်အခဲများ တွေ့ရှိရပါသည်။

(ဃ) ပုဒ်မ (၈)၊ ပုဒ်မခွဲ(ည)တွင် သင့်လျော်သော ပညာအရည်အချင်း၊ တတ်သိပညာရှင်၊ စီးပွားရေးပညာရှင်ဆိုသည့် စကားရပ်အား တိကျစွာထည့်သွင်းဖော်ပြထားခြင်း မရှိ သဖြင့် အခက်အခဲများဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါသည်။

(င) အမှိုက်သိမ်းယာဉ် နောက်လိုက်လုပ်သားခန့်အပ်ရာတွင် သတ်မှတ်အရည်အချင်း (၈) တန်းအောင်ဆိုသည့် စကားရပ်နှင့် ယာဉ်မောင်းခန့်အပ်ရာတွင် (၁၀) တန်းအောင် ဆိုသည့် သတ်မှတ်ချက်မှာ အမှန်တကယ် လုပ်သားခန့်အပ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။

(စ) ကော်မတီဝင်ရွေးချယ်ရေးအတွက် သတ်မှတ်ချက်များတွင် တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့များ ဥပဒေပုဒ်မ (၁၀) ဂ ပါ အမည်ပေါက်လျက် ပိုင်ဆိုင်ထားခဲ့သော

မြေနှင့်အိမ်တွင် (သို့မဟုတ်) တိုက်ခန်းတွင်နေထိုင်လျက်ရှိသူဟူသော စကားရပ် အစား ခိုင်မာသောအထောက်အထားပြနိုင်သူဟု အစားထိုးပြဋ္ဌာန်းပေးရန်လိုအပ်လျက် ရှိပါသည်။

၉။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း မြို့နယ် (၆) မြို့နယ်၏ လုပ်ငန်းများဆောင်ရွက်ရာတွင် လက်ရှိကျင့်သုံးလျက်ရှိသော ဥပဒေနှင့်ပတ်သက်၍ ခေတ်နှင့်အညီ ပြင်ဆင်ရန် သီးခြားတင်ပြချက်များ မရှိပါ။

မြို့နယ် (၂၂) မြို့နယ်ရှိ စည်ပင်သာယာရေးအဖွဲ့များ၏ အကြံပြုတင်ပြချက်များ

၁၀။ မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ မြို့နယ် (၂၂) မြို့နယ်၏ ဘဏ္ဍာငွေ ရရှိမှုမှာ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲရာတွင် လုံလောက်မှုမရှိသောကြောင့် အချို့လုပ်ငန်း များ ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီးမှ ထောက်ပံ့ပေးရန် လိုအပ်သည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ကျောက်ဆည်မြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါ သည် -

(၁) ကျောက်ဆည်မြို့နယ်အနေဖြင့် (၂၄) နာရီ မြို့ရေပေးဝေရေး လုပ်ငန်း များဆောင်ရွက်နိုင်ရန်အတွက် ဂါလံ (၃၀၀၀၀၀) ဆံ့ ရေကန်တစ်ကန် နှင့် အမှိုက်မီးရှို့စက်တစ်လုံး ကူညီဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက် ရှိပါသည်။

(ခ) တံတားဦးမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(၁) တံတားဦးမြို့နယ်အနေဖြင့် အင်းဝဒေသမှ (Zone Fee) မရရှိသော်လည်း အမှိုက်သိမ်းစနစ်များအား သွားရောက်ဝန်ဆောင်မှု ပေးနေရသည့် အတွက် အမှိုက်သိမ်းယာဉ် (၂) စီး အဓိကလိုအပ်လျက်ရှိပြီး မြို့၏ဝင်ငွေမှာ အလွန် နည်းပါးသည့်အတွက်ကြောင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင် နိုင်ရန်အတွက် ညောင်ဦးမြို့နယ်ကဲ့သို့ (Zone Fee) ဝင်ငွေမှရာခိုင်နှုန်းတစ်ခု အနေဖြင့် ရန်ပုံငွေတွင်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ပါရန် လိုအပ်လျက် ရှိပါသည်။

(ဂ) စဉ့်ကိုင်မြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(၁) စဉ့်ကိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းရှိ ပလိပ်အုပ်စုမှာ လူဦးရေထူထပ်ပြီး အိမ်ခြေများပြားသည့်အပြင် စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စဉ့်ကိုင်မြို့နှင့် အနည်းငယ်အလှမ်းကွာဝေးသဖြင့် ပလိပ်အုပ်စုတွင် အဖွဲ့ရုံးငယ်တစ်ခုနှင့် လိုအပ်သည့်ဝန်ထမ်းများ ခန့်ထားနိုင်ရေးရရှိအောင် ဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။

(၂) စဉ့်ကိုင်မြို့နယ်ရှိ ချည်မျှင်နှင့်အထည်စက်ရုံဧရိယာတွင် စည်ပင်သာယာရေးအဖွဲ့မှ ကွပ်ကဲဆောင်ရွက်ခွင့်မရှိသည့်အပြင် စက်ရုံဧရိယာမှထွက်ရှိလာသော အမှုိတ်များကို စနစ်တကျစွန့်ပစ်ခြင်းမရှိသည့် အတွက်ကြောင့် အဆိုပါစက်ရုံဧရိယာအား ကွပ်ကဲခွင့်ရရှိပါက မြို့သန့်ရှင်းသာယာလှပရေး ပိုမိုလုပ်ဆောင်နိုင်မည့်အပြင် အခွန်အခများလည်း ရရှိလာမည်ဖြစ်သဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရန် လိုအပ်လျက်ရှိပါသည်။

(၃) အမှုိတ်ကျင်းမြေနေရာအား ဝယ်ယူထားပြီးဖြစ်သော်လည်း ကန့်ကွက်တိုင်ကြားမှုများကြောင့် ဆက်လက်လုပ်ဆောင်ရန် အခက်အခဲရှိသဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန်နှင့် အမှုိတ်မီးရှို့စက်တစ်လုံးအား ထောက်ပံ့ပေးနိုင်ပါရန် လိုအပ်လျက်ရှိပါသည်။

(ဃ) ရမည်းသင်းမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(၁) ရမည်းသင်းမြို့ရှိ နဝင်းချောင်းနှင့်စည်ပင်ရေမြောင်းအား (၃) ပေအကျယ် အုတ်ရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ပေးရန်လိုအပ်လျက်ရှိပါသည်။

(၂) မြို့ရေပေးဝေရေး ပိုက်လိုင်းများမှာ နှစ်ကာလကြာမြင့်ပြီဖြစ်သဖြင့် အသစ်လဲလှယ်တပ်ဆင်နိုင်ရန်အတွက် ထောက်ပံ့ပေးရန် လိုအပ်လျက်ရှိပါသည်။

(၃) ဝါတိုးအလယ်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် ရွှေပြည်သာရပ်ကွက်များအား အခွန်အခစည်းကြပ်နိုင်ရန်အတွက် မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သတ်မှတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါသည်။

(င) ပျော်ဘွယ်မြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

- (၁) မြို့အဝင်မိန်းလမ်းမကြီးနှင့် ပါရမီလမ်းအား နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ မြို့ဘဏ္ဍာငွေနည်းပါးသည့် အတွက်ကြောင့် ထောက်ပံ့ပေးရန် လိုအပ်လျက်ရှိပါသည်။
- (၂) တဲကြီးကုန်းရွာ ကျေးလက်ဈေးအား လယ်ယာမြေအခြားနည်းသုံးစွဲခွင့် ရရှိရန် ဆောင်ရွက်ရာ ကြန့်ကြာနေသည့်အတွက်ကြောင့် အမြန်ဆုံးရရှိရေး ဆောင်ရွက် ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
- (၃) မြို့ရေပေးဝေရေးအတွက် ပေ (၄၀၀)၊ (၄) လက်မ စက်ရေတွင်း တစ်တွင်းအား ဆောက်လုပ်သွားရန် လိုအပ်လျက်ရှိပါသည်။
- (၄) (မင်းလမ်း၊ ဖက်တော၊ ကျူတောဝ) တို့အား အခွန်အခစည်းကြပ်နိုင်ရန် အတွက် မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း သတ်မှတ်ပေးနိုင်ရေး အမြန်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။

(စ) ဝမ်းတွင်းမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

- (၁) ဝမ်းတွင်းမြို့နယ်အနေဖြင့် ဝမ်းတွင်း၊ သဲတောလမ်းမကြီး တိုးချဲ့ရန်အတွက် မြို့ဘဏ္ဍာငွေ နည်းပါးသည့်အတွက်ကြောင့် ကူညီဆောင်ရွက်ပေးရန်နှင့် မြို့တွင်း မြေအောက်ဖိုက်ဘာကောဘယ်ကြိုးများ သွယ်တန်းရာ၌ ဌာနမှအခွန်အခမရရှိ သည့်အတွက်ကြောင့် ရရှိအောင်ကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါ သည်။

(ဆ) သာစည်မြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

- (၁) သာစည်မြို့နယ်အနေဖြင့် ယာဉ်ရပ်နားစခန်း ဖွင့်လှစ်ရန်အတွက် မြေနေရာ လျာထားပြီး မြို့နယ်နှင့်ခရိုင်များသို့ အဆင့်ဆင့်တင်ပြထားရာ ကြန့်ကြာနေ သည့်အတွက်ကြောင့် ညှိနှိုင်းဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။

(ဇ) မိတ္ထီလာမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါ သည် -

- (၁) ဈေးအနောက်ဖက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် မြေနေရာအား စစ်မှုထမ်း ဟောင်းအဖွဲ့နှင့် သမဝါယမဦးစီးဌာနတို့သို့ ၎င်းရမ်းထားရှိပြီး အဆိုပါမြေနေရာ

အား (Shopping Mall) ဆောက်လုပ်ပေးရန်အတွက် တိုင်းဒေသကြီးအစိုးရအား တင်ပြထားရှိရာ ခွင့်ပြုပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ် လျက်ရှိပါသည်။(အထက်ပါ ငှားရမ်းထားသည့် ဌာန (၂) ခုမှလည်း (Shopping Mall) ဆောက်လုပ်ပါက ဖယ်ရှားပေးရန် သဘောတူညီမှု ရရှိထား ပြီးဖြစ်ပါသည်။)

- (၂) အောင်ဆန်းမြို့သစ် မြို့ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်လျက်ရှိသော ဘဏ္ဍာငွေအား ထောက်ပံ့ပေးနိုင်ရေး ကူညီဆောင်ရွက် ပေးရန် လိုအပ်လျက်ရှိပါသည်။
- (၃) မြို့ရိုးရေဆိုးစုကန်မှ ရေဆိုးစုပ်ထုတ်ရန်အတွက် ရေမြောင်း (Precast) စနစ် ဖြင့် ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
- (၄) ကားကွင်းအဟောင်းနေရာမှ ကားကွင်းအသစ်နေရာသို့ ရွှေ့ပြောင်းရာတွင် ရွှေ့ပြောင်းခြင်းမပြုလိုသည့် ကားဂိတ်များရှိသည့်အတွက် ကြန့်ကြာ လျက်ရှိရာ အမြန်ဆုံးရွှေ့ပြောင်းနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားရန် လိုအပ် လျက်ရှိပါသည်။
- (၅) မိတ္ထီလာတက္ကသိုလ်မှ ထွက်ရှိလာသော ရေဆိုးများအား ပိုက်လိုင်းစနစ်ဖြင့် စွန့်ထုတ်နိုင်ရန်အတွက် လိုအပ်လျက်ရှိသော (၁၁၀၀) ပေရှိသည့် လုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါ သည်။
- (၆) လမ်းမီးမီတာများအား ပါဝါမီတာများအဖြစ် ပြောင်းလဲတပ်ဆင်နိုင်ရန် အတွက် ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
- (ဈ) မလှိုင်မြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
 - (၁) မလှိုင်မြို့နယ်အနေဖြင့် ဈေးအနောက်ဖက်ရှိ ပွဲစားတန်းလမ်းမကြီးအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်နှင့် ရေစုကန်တစ်ကန် လိုအပ်

လျက်ရှိရာ ဘဏ္ဍာငွေအခွန်အခနည်းပါးသည့်အတွက်ကြောင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။

- (ည) ငါးစွန်မြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
 - (၁) မြို့တော်ခန်းမဆောက်လုပ်ရန်အတွက် တိုင်းအစိုးရဘတ်ဂျက်မှ ထောက်ပံ့ပေးမည်ဟု ပြောကြားထားသော်လည်း ရရှိခြင်းမရှိသေးသဖြင့် ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
 - (၂) မြို့တွင်းလမ်းသွယ်များ၏အကျယ်မှာ (၈) ပေခန့်သာရှိသဖြင့် သတ်မှတ်လမ်းအကျယ်ရရှိအောင်ဖောက်လုပ်ရန် အခက်အခဲရှိသဖြင့် လမ်းအကျယ် သတ်မှတ်ချက်အား ဖြေလျော့ဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
 - (၃) ဘဏ္ဍာအခွန်အခရငွေ နည်းပါးသည့်အတွက် မြို့တွင်းလမ်းမီးများ သွယ်တန်းရာတွင် အခက်အခဲများ ဖြစ်ပေါ်နေသဖြင့် ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
 - (၄) စည်ပင်သာယာရေးအဖွဲ့ကော်မတီရွေးချယ်ရာတွင် မြို့သာမြို့ (၃၁) အနေဖြင့် ဝင်ရောက်ရွေးချယ်ခွင့်ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
 - (၅) မြို့တွင်းမှ ဧရာဝတီမြစ်အတွင်းသို့ ဖြတ်သန်းသွားသည့် ရေထွက် မြောင်းသည် တိမ်ကောနေသည့်အပြင် စနစ်တကျဖော်ဆောင်ထားခြင်း မရှိသည့်အတွက် ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခံစားနေရပါသဖြင့် အဆိုပါ ရေထွက်မြောင်းအား အမြန်ကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။
- (ဋ) နွားထိုးကြီးမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
 - (၁) မြို့ရေပေးဝေရေးအတွက် အသုံးမပြုတော့သည့် မီးသတ်အဆောက်အဦဟောင်း မြေနေရာအား ရရှိပါက မြို့ရေပေးဝေရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။

- (၂) နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာအား အခွန်အခ စည်းကြပ်နိုင်ရန်အတွက် မြို့စည်ပင်သာယာ ရေးနယ်နိမိတ်အတွင်း သတ်မှတ်ပေးနိုင်ရေး ဆောင်ရွက် သွားရန် လိုအပ်လျက်ရှိပါသည်။
- (၃) ရေပေးဝေရေးဝန်ဆောင်ခ တိုးမြှင့်ကောက်ခံရန် ဝန်ကြီးဌာနသို့ တင်ပြ တောင်းခံထားသည်ကို ခွင့်ပြုမိန့်အမြန်ဆုံးရရှိအောင် ကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။
- (၄) ညောင်ဦးမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
 - (၁) ညောင်ဦးမြို့နယ်တွင် မြို့စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အချို့ကိစ္စရပ်များတွင် ရှေးဟောင်းဥပဒေ လွှမ်းမိုးနေသည့်အတွက် စည်ပင် ဥပဒေဖြင့် ဆောင်ရွက်သည့် ကိစ္စများတွင် အခက်အခဲများ ရှိသောကြောင့် ကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။ (ဥပမာအနေဖြင့် ဟိုတယ် (၇၈) လုံးအား ခွင့်ပြုမိန့်လျှောက်ထားသော်လည်း ခွင့်ပြုချက်ပြန်လည်ရရှိ ခြင်းမရှိပါ။ အခြားမြို့နယ်များတွင် စည်ပင်သာယာရေး ဥပဒေအရ ဆောင် ရွက်ခွင့်ရရှိသော်လည်း ညောင်ဦးမြို့နယ်တွင် ရှေးဟောင်းဥပဒေလွှမ်းမိုး မှုများနေသည့်အတွက်ကြောင့် ဖြစ် ပါသည်။)
 - (၂) ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဦးစီးဌာန(ပဆင) မှ စီမံခန့်ခွဲလျက်ရှိသော လမ်းမကြီးများ (လမ်းနယ်နိမိတ်) အတွင်း ကျူးကျော်ဖွင့်လှစ် ထားသည့် လမ်းဘေးကျူးဈေးဆိုင်များအား စည်ပင်ဥပဒေဖြင့် ရှင်းလင်း ဆောင်ရွက်၍ မရသဖြင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဦးစီးဌာန (ပဆင) မှ ရှင်းလင်း ဆောင်ရွက်ပေးသွားရန် လိုအပ်လျက် ရှိပါသည်။
 - (၃) ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် (Zone Fee) ကြေး (၄၀) ရာခိုင်နှုန်းရရှိမည်ဟု ညွှန်ကြားချက်ရရှိသော်လည်း ရရှိ ခြင်းမရှိသေးပါသဖြင့် အမြန်ဆုံးရရှိအောင်နှင့် (Zone Fee) ကြေးရရှိမှသာ နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် ကူညီဆောင်ရွက်ပေးသွား ရန် လိုအပ်လျက်ရှိပါသည်။

- (၄) ညောင်ဦးမြို့နယ်တွင် ကူးတို့လုပ်ငန်းမှာ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေသူများ အား တရားစွဲဆိုခြင်းဆောင်ရွက်သည့်အခါ အနည်းဆုံး အချိန်တစ်နှစ်ခန့် ကြာ မြင့်ပါသည်။ ထို့ကြောင့် တရားစွဲဆိုထားသော်လည်း ထပ်မံလုပ်ကိုင်နေသဖြင့် ရဲအရေးပိုင်အမှုဖြင့် ပြောင်းလဲသတ်မှတ်ပါက ပိုမိုထိရောက်စွာဆောင်ရွက်သွား နိုင်မည်ဖြစ်သောကြောင့် ဥပဒေပြင်ဆင်ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။
- (၅) မြင်းခြံမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
 - (၁) မြင်းခြံမြို့၏ အမှိုက်သိမ်းစနစ်မှာ လက်ရှိအချိန်တွင် ရွှေဖြိုးယံကုမ္ပဏီမှ ကူညီ ဆောင်ရွက်ပေးနေသည့်အတွက် အဆင်ပြေမှုရှိသော်လည်း အဆိုပါကုမ္ပဏီမှ အကူအညီမရတော့သည့်အခါ အမှိုက်သိမ်းစနစ် အဆင်ပြေစေရန်အတွက် ခေတ်မှီအမှိုက်သိမ်းယာဉ်များ လိုအပ်မည်ဖြစ်သောကြောင့် ထောက်ပံ့ပေးနိုင် ရေး လိုအပ်လျက်ရှိပါသည်။
 - (၂) မြင်းခြံမြို့မှထွက်သည့် ရေဆိုးမြောင်းအား ဖောက်လုပ်ရန်အတွက် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းဦးစီးဌာန (ပဆင) လမ်းနှင့် မီးရထားလမ်းတို့အား ဖြတ်သန်းဖောက်လုပ်ရမည်ဖြစ်သောကြောင့် ညှိနှိုင်းကူညီဆောင်ရွက်ပေးသွား ရန် လိုအပ်လျက်ရှိပါသည်။
- (၆) ကျောက်ပန်းတောင်းမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
 - (၁) ကျောက်ပန်းတောင်းမြို့ရေပေးဝေရေးအတွက် အသုံးပြုသည့်ရေပိုက် လိုင်းများ မှာ နှစ်ကာလကြာမြင့်နေသဖြင့် ပြန်လည်တပ်ဆင်ရန်အတွက် (၁၂) လက်မ ရေပိုက်အရှည် (၄) မိုင် (၂၂၀၀) ပေအား လိုအပ်လျက်ရှိရာ မြို့ဘဏ္ဍာငွေရရှိမှု နည်းပါးသည့်အတွက် ထောက်ပံ့ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
 - (၂) မြို့ဘဏ္ဍာငွေရရှိမှု နည်းပါးသည့်အတွက် မြို့တွင်းလမ်းမီးများ သွယ်တန်း နိုင်ရန်အတွက် လိုအပ်သည့်မီးကြိုးများအား ထောက်ပံ့ပေးသွားရန် လိုအပ် လျက်ရှိပါသည်။

- (၃) ကိုယ်ထူကိုယ်ထလမ်းများခင်းကျင်းရာတွင် လိုအပ်သည့် ဘိလပ်မြေအိတ်များ အားထောက်ပံ့ပေးမည်ဆိုပါက လုပ်ငန်းများပိုမိုအဆင်ပြေမည်ဖြစ်သောကြောင့် ကူညီပေးရန် လိုအပ်လျက်ရှိပါသည်။
- (ဏ) တောင်သာမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 - (၁) တောင်သာမြို့ရေပေးဝေရေးကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် ရေအရင်းအမြစ် ရရှိမည့်နေရာအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီးဖြစ်ရာ အဆိုပါနေရာမှ မြို့တွင်းသို့ သွယ်တန်းရန်အတွက် ရေပိုက်များအား ထောက်ပံ့ကူညီပေးရန် လိုအပ်လျက်ရှိပါသည်။
 - (တ) မတ္တရာမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 - (၁) မြို့ဘဏ္ဍာငွေရရှိမှု နည်းပါးသည့်အတွက် ခေတ်မီအမှိုက်သိမ်းယာဉ် (၂) စီးနှင့် လမ်းကြိုတံစက် (၁) စီး အမြန်ထောက်ပံ့ကူညီပေးရန် လိုအပ်လျက်ရှိပါသည်။
 - (ထ) စဉ့်ကူးမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 - (၁) စဉ့်ကူးမြို့ကွက်သစ်များအား ရေပေးဝေနိုင်ရန်အတွက်ဂါလံ (၁၀၀၀၀၀) ဆံ့ ရေကန်လိုအပ်လျက်ရှိရာ မြို့ဘဏ္ဍာငွေရရှိမှုနည်းပါးသဖြင့် ထောက်ပံ့ကူညီ ဆောင်ရွက်ပေးရန်လိုအပ်လျက် ရှိပါသည်။
 - (၂) စည်ပင်သာယာရေးနယ်နိမိတ်တွင် မပါဝင်သည့်ကျေးရွာများတွင် ရေကြီးရေလျှံ ဖြစ်ပေါ်သည့်အခါ လူသေအလောင်းများအား မြှုပ်နှံရန် အခက်အခဲရှိသဖြင့် မြစ်အတွင်း၌သာသပြိုင်လှိုက်ကိစ္စများ ဆောင်ရွက်နေရာသည့်အတွက် မီးသပြိုင်စက် တောင်းခံထားသော်လည်း စည်ပင်သာယာရေးနယ်နိမိတ်တွင် မပါဝင်သော ကြောင့် ဘက်ဂျက်လျာထား ဆောင်ရွက်ပေးနိုင်ခွင့်မရှိသဖြင့် ထောက်ပံ့ကူညီ ဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
 - (၃) နွယ်ရုံကျေးရွာနှင့် ကျည်တောက်ပေါက်ကျေးရွာရှိ သင်္ချိုင်းဟောင်းမြေနေရာ အား ဈေးမြေနေရာအဖြစ် တင်ပြတောင်းခံထားသော်လည်း ကြန့်ကြာနေသည့် အတွက် အမြန်ဆုံးရရှိအောင် ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိ ပါသည်။

- (၃) သပိတ်ကျင်းမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 - (၁) မြို့ဘဏ္ဍာငွေ ပိုမိုကောက်ခံရရှိနိုင်ရေးအတွက် ၃ (ခ) ရွာ (၆) ရွာအား မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရရှိအောင် ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
 - (၂) သပိတ်ကျင်းမြို့သည် တစ်ဖက်ပိတ်မြို့ဖြစ်နေသည့်အတွက် ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
 - (၃) မြို့ဘဏ္ဍာငွေရရှိမှုမှာ နည်းပါးသည့်အတွက် ဆောင်ရွက်ခြင်းမပြုနိုင်သည့် လမ်း / တံတားလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
- (ခ) မိုးကုတ်မြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 - (၁) မြို့အလယ်မိန်းလမ်းမကြီးမှာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဦးစီးဌာန (ပဆင) ပိုင် လမ်းဖြစ်သဖြင့် အိမ်ဆောက်မိန့် ထုတ်ပေးရာတွင် (ပဆင) ဥပဒေသတ်မှတ်ချက်များအရ အခက်အခဲများရှိသဖြင့် ၎င်းလမ်းအား စည်ပင်သာယာရေးအဖွဲ့ပိုင်လမ်းအဖြစ် ပြောင်းလဲသတ်မှတ်ပေးပါက မြို့သာယာလှပရေးကိစ္စများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက် ရှိပါသည်။
 - (၂) မင်္ဂလာရေကန်အား ဗေဒ/ဒိုက်များဆယ်ယူခြင်းအား လူလုပ်အားဖြင့် ဆောင်ရွက်ပါက အချိန်တစ်လခန့် ကြာမြင့်သဖြင့်မန္တလေးကျုံးအတွင်း အသုံးပြုလျက်ရှိသော အမှိုက်ဆယ်ယာဉ်ကဲ့သို့ အလားတူယာဉ်တစ်စီး ထောက်ပံ့ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက် ရှိပါသည်။
 - (၃) အချို့ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပုံစံ (၇) ထုတ်ယူကာ တောရှင်းခွင့် တင်ပြတောင်းခံပြီး အမှန်တကယ် စိုက်ပျိုးခြင်းမရှိဘဲ ထင်းများ ခုတ်ယူ၍ ရောင်းစားနေသည့်အတွက် ရေဝေ / ရေလဲများ ပျက်စီးဆုံးရှုံးခြင်း၊

သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်းများဖြစ်ပေါ်လျက်ရှိသဖြင့် ပုံစံ (၇) ချထား ပေးခြင်းမပြုရန် လိုအပ်လျက်ရှိပါသည်။

(၄) ဘားနပ်(စ်)သင်္ချိုင်းမှာ သမိုင်းဝင်မြေနေရာဖြစ်သည့်အတွက် အဆိုပါနေရာ အနီးတွင် ကျောက်မျက်လုပ်ကွက်များ ချထားပေးခြင်းမပြုရန်နှင့် ပြည်သူများ ၏အသက်အိုးအိမ်များ ထိခိုက်မှုမရှိစေရန်အတွက် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကျောက်မျက်လုပ်ကွက်များ ချထားပေးခြင်းမပြုနိုင်ရေး ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက် ရှိပါသည်။

(န) ပုသိမ်ကြီးမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(၁) မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အခြားနည်းသုံးစွဲခွင့်လျှောက်ထားခြင်း လုပ်ငန်းများမှ မြို့စည်ပင်သာယာရေးအတွက် အခွန်အခများရရှိအောင် ကူညီ ဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။

(၂) လယ်ယာမြေကျူးကျော်မှုကိစ္စများတွင် စည်ပင်သာယာရေးအဖွဲ့မှ ဝင်ရောက် ဆောင်ရွက်ခွင့်မရှိသော်လည်း တိုင်းအစိုးရအဖွဲ့မှ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ရန်ဟူသော မှတ်ချက်ကြောင့် ဝင်ရောက်ကူညီဆောင်ရွက်ရာတွင် အခက်အခဲများရှိသည့်အတွက် သက်ဆိုင်ရာဌာနများကိုသာ တာဝန်ပေး ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။

(၃) (၃-ခ) နယ်မြေ အုန်းချောကျေးရွာသည် အလွန်စည်ကားပြီး အုပ်ချုပ်မှုအလှမ်း ကွာဝေးသည့်အတွက်ကြောင့် စည်ပင်ရုံးခွဲတစ်ခု ဖွင့်လှစ်ခွင့်ရရှိရေး ကူညီ ဆောင်ရွက်ပေးသွားရန် လိုအပ်လျက် ရှိပါသည်။

(၄) မြို့သာယာလှပရေးအတွက်(Single Arm) မီးတိုင်များအား ထောက်ပံ့ကူညီ ဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။

(၅) မြို့တွင်းရှိ ရေမြောင်းများအား အုတ်စီရေမြောင်းများအဖြစ် ဆောင်ရွက်နိုင်ရန် အတွက် ထောက်ပံ့ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက် ရှိပါသည်။

- (ပ) ပြင်ဦးလွင်မြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 - (၁) မြို့နယ်စီမံခန့်ခွဲရေးကော်မတီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးထည့်သွင်းဖွဲ့စည်းသွားနိုင်ရေး ကူညီဆောင်ရွက်ပေးသွားရန် လိုအပ် လျက်ရှိပါသည်။
 - (၂) စည်ပင်သာယာရေးအဖွဲ့ပိုင် ထောက်ပံ့ပန်းခြံမြေဧရိယာအတွင်း ကျူးကျော် လူနေဆိုင်ခန်း (၁၀) ခန်းရှိရာ ညွှန်ကြားချက်များနှင့်အညီ တစ်ထပ်ဈေးဆိုင်ခန်း များ ဆောက်လုပ်ပြီး ပြန်လည်နေရာချထားပေးရာ (၇) ဦးမှာ နေရာရယူပြီး ကျန် (၃) ဦးမှာ ဆန္ဒမပြုဘဲ ဆက်လက်ကျူးကျော်နေသည့်အတွက်ကြောင့် တရားစွဲဆိုထားသော်လည်း ကြန့်ကြာနေသည့်အတွက် မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ညှိနှိုင်းကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက် ရှိပါ သည်။
 - (၃) ရပ်ကွက်ကြီး (၈) တွင် ပဒေသာမြို့သစ်ရှိ သားသတ်ရုံမှာ အနီးတစ်ဝိုက်တွင် လူဦးရေထူထပ်များပြားလာပြီး ပတ်ဝန်းကျင်အတွက် အနံ့ဆိုးများနှင့် ကျန်းမာရေး ထိခိုက်လာနိုင်သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် သားသတ်ရုံမြေ နေရာသစ်အား ကွင်းဆင်းစစ်ဆေးရွေးချယ်ခဲ့ရာ သစ်တောမြေဧရိယာအတွင်း ရှိ မြေ (၄) ဧကခန့်အား သားသတ်ရုံ ဆောက်လုပ်ရန်အတွက် ကြိုးဝိုင်းမြေ အတွင်းမှ ပယ်ဖျက်ပေးနိုင်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ၂၀၁၆ ခုနှစ်ကတည်းက တင်ပြထားရှိသော်လည်း ခွင့်ပြုမိန့်မရရှိသေးသဖြင့် ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
 - (၄) ယခုလက်ရှိ အမှိုက်စွန့်ပစ်လျက်ရှိသည့် အမှိုက်ကျင်းမြေနေရာ၏ ဆက်စပ် တောရိုင်းမြေနေရာ (၅) ဧကအား အမှိုက်ကျင်းမြေနေရာအဖြစ် တိုးချဲ့အသုံးပြု ခွင့်ရရှိရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြပေးရန် အဆိုပြုထားသည့် ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက် ရှိပါ သည်။

- (၅) ပြင်ဦးလွင်မြို့နယ်တွင် ရပ်ကွက်ကြီး (၂၁) ခုရှိရာ (၁၁) ခုအနေဖြင့် မြေအမျိုးအစား (သစ်တောမြေ/ ယာမြေ/ ရပ်ကွက်မြေ) အဖြစ် မခွဲခြားရသေးသည့်အတွက် အဆောက်အဦးဆောက်လုပ်ခွင့်မရရှိသေးသဖြင့် မြို့မြေအဖြစ်သတ်မှတ်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
- (၆) ပြင်ဦးလွင်မြို့ရှိ (GEC) အရောင်းဆိုင်မြေနေရာနှင့်ပတ်သက်၍ မြို့စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခွင့်ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း မြို့နယ် (၆) မြို့နယ်၏ အကြံပြုတင်ပြချက်များ

၁၁။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း မြို့နယ် (၆) မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်၍ အကြံပြုတင်ပြချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

- (က) အမရပူရမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
 - (၁) အမရပူရမြို့နယ်သည် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ပါဝင်သော မြို့နယ်ဖြစ်သော်လည်း အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် အခွန်အခများကောက်ခံသည့်နေရာတွင် အခက်အခဲရှိနေကြောင်း တွေ့ရှိရပါသည်။
 - (၂) အမရပူရမြို့နယ်သည် ရပ်ကွက် (၁၆) ရပ်ကွက်ရှိသော်လည်း ယခင်ဖွဲ့စည်းပုံ (၉) ရပ်ကွက် ဝန်ထမ်းအင်အားဖြင့်သာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။
 - (၃) ခိုင်ကြေးသတ်မှတ်ချက်အား မြို့နယ် (၆) မြို့နယ်သာတူညီမျှရရှိရန် လိုအပ်လျက်ရှိပါသည်။
- (ခ) ပြည်ကြီးတံခွန်မြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 - (၁) ပြည်ကြီးတံခွန်မြို့နယ်သည် မြို့နယ် (၆) မြို့နယ်တွင် ဖွံ့ဖြိုးမှုနောက်အကျဆုံး မြို့နယ်ဖြစ်သည့်အတွက် ဘတ်ဂျက်ပိုမိုလျာထားပေးနိုင်ရန် လိုအပ်လျက် ရှိပါသည်။

- (ဂ) ချမ်းမြသာစည်မြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 - (၁) သန့်ရှင်းရေးဌာနအနေဖြင့် မြောင်းဆည်ခြင်းလုပ်ငန်းအား ဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား (၁၈) ဦးသာရှိသည့်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိသဖြင့် ပိုမိုခန့်ထားပေးရန်နှင့် မြောင်းဆည်ခြင်းလုပ်ငန်းအတွက် မြို့နယ် (၁) မြို့နယ်လျှင် အနည်းဆုံး (၅၀) ခန့်ထားပေးရန် လိုအပ်လျက်ရှိပါသည်။
 - (၂) လုပ်ငန်းများဆောင်ရွက်ရာတွင် ယခုထက်ပိုမိုဆောင်ရွက်နိုင်ရန်အတွက် စက်ယန္တရားများအား ထပ်မံထောက်ပံ့ပေးရန် လိုအပ်လျက်ရှိပါသည်။
 - (၃) ပြည်သူများမှ ကိုယ်ထူကိုယ်ထလမ်းများခင်းရာတွင် အင်တိုက်အားတိုက်ပူးပေါင်းပါဝင်မှု အများဆုံးမြို့နယ်ဖြစ်သည့်အတွက် ကိုယ်ထူကိုယ်ထလမ်းများခင်းရန် ဘတ်ဂျက် ပိုမိုလျာထားဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။
- (ဃ) မဟာအောင်မြေမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 - (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် စည်ပင်သာယာမှု ဝန်ထမ်း (၁) ဦး တွဲဖက်ထားရှိပါက စည်ပင်သာယာရေးလုပ်ငန်းများနှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
- (င) အောင်မြေသာစံမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 - (၁) ဆိပ်ကမ်းသာယာလှပစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် စီမံချက်ရေးဆွဲ ဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
 - (၂) ကမ်းနားလမ်းရှိ တန်ဖိုးမျှတ (စံပယ်၊ နှင်းဆီ၊ ကံ့ကော်) အငှားအိမ်ယာများအား စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးသွားရန် လိုအပ်လျက်ရှိပါသည်။
- (စ) ချမ်းအေးသာစံမြို့နယ်၏ သီးခြားအကြံပြုတင်ပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
 - (၁) ကျူးရှင်းလင်းရေးနှင့်ပတ်သက်၍ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဥပဒေပြင်ဆင်ရေးဆွဲရာတွင် ထိရောက်သောပြစ်ဒဏ်များ ထည့်သွင်းပြဋ္ဌာန်းပေးရန် လိုအပ်လျက်ရှိပါသည်။
 - (၂) သန့်ရှင်းရေးဌာနအနေဖြင့် မြောင်းဆည်ခြင်းလုပ်ငန်းအား ဆောင်ရွက်ရာတွင် အမှန်တကယ် လာရောက်လုပ်ကိုင်သူမှာ ဝန်ထမ်းအင်အား (၂၅) ဦးသာရှိသည့်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိသဖြင့် ပိုမိုခန့်ထားပေးရန် လိုအပ်လျက်ရှိပါသည်။

- (၃) ရေမြောင်းအားဖုံးအုပ်ထားသည့် မြောင်းဖုံးများအား အခိုင်အမာဖုံးအုပ်တပ်ဆင်ထားမှုများအား မြောင်းဆည်ရာတွင် အဆင်ပြေစေရန် စီမံချက်ဖြင့်ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။
- (၄) ရေမြောင်းများအတွင်း ရေပေးဝေရေးပိုက်များ တပ်ဆင်ထားမှုအား ပြန်လည်ပြင်ဆင်တပ်ဆင်သွားရန် လိုအပ်လျက်ရှိပါသည်။

သုံးသပ်ချက်

၁၂။ မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ (၂၂) မြို့နယ်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ် (၆) မြို့နယ်တို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့များ၏ ဘဏ္ဍာငွေရရှိမှု၊ သုံးစွဲမှု၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ အခက်အခဲများနှင့် လက်ရှိကျင့်သုံးလျက်ရှိသော တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များ ဥပဒေနှင့်ပတ်သက်၍ ခေတ်နှင့်အညီပြင်ဆင်ရန် လိုအပ်ချက်များ ဆွေးနွေးညှိနှိုင်းတွေ့ဆုံကွင်းဆင်းရာတွင် မြို့နယ်များအနေဖြင့် မိမိမြို့နယ်များမှ ကောက်ခံရရှိသော အခွန်ဘဏ္ဍာငွေဖြင့်သာ မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေပါသည်။ အချို့မြို့နယ်များ၏ ဘဏ္ဍာငွေကောက်ခံရရှိမှုမှာ မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသင့်အတင့် လုံလောက်မှုရှိသော်လည်း အချို့မြို့နယ်များမှာ ဘဏ္ဍာငွေကောက်ခံရရှိမှုနည်းပါးသဖြင့် လုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသောကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာငွေ (သို့မဟုတ်) စက်ယန္တရားများ ထောက်ပံ့ပေးရန် လိုအပ်လျက်ရှိပါသည်။

၁၃။ ယခုလက်ရှိ ကျင့်သုံးလျက်ရှိသော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဥပဒေနှင့် မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များ ဥပဒေတို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာ၌ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ခေတ်ကာလနှင့် မလျော်ညီသဖြင့် ပြင်ဆင်ရန်လိုအပ်သည့်ပုဒ်မများ၊ ထပ်မံဖြည့်စွက်ပြဋ္ဌာန်းရန်လိုအပ်သော ပုဒ်မများအား သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများနှင့် ပြည်သူ့လူထုတို့၏ ဆွေးနွေးတင်ပြချက်များအား ညှိနှိုင်းဆွေးနွေး၍ ဥပဒေပြင်ဆင်ရာ၌ ထည့်သွင်းပြဋ္ဌာန်းသွားရန် လိုအပ်လျက် ရှိပါသည်။

အကြံပြုချက်

၁၄။ မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပ (၂၂) မြို့နယ်၏ တိုင်းဒေသကြီး စည်ပင်သာယာအဖွဲ့များဥပဒေနှင့်ပတ်သက်၍ မြို့နယ်များ၏ဆွေးနွေးတင်ပြချက်များအား မန္တလေးတိုင်းဒေသကြီးလွှတ်တော်၌ ဥပဒေပြင်ဆင်ရာတွင် အလေးထားထည့်သွင်းရေးဆွဲဆောင်ရွက်သွားရန်နှင့်

မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် တင်ပြဆွေးနွေးသည့် လိုအပ်ချက်များ အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမြန်ဆုံးကူညီ ထောက်ပံ့ပေးရန် လိုအပ်လျက်ရှိပါသည်။

၁၅။ မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ် (၆) မြို့နယ်တို့၏ ဘဏ္ဍာငွေ ရရှိမှုနှင့် သုံးစွဲမှုမှာ အခက်အခဲမရှိသော်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အားမှာ ယခင် (၅) မြို့နယ် ဝန်ထမ်းဖွဲ့စည်းပုံသာ ဖြစ်နေသည့်အတွက် မန္တလေးမြို့တော်ဖွံ့ဖြိုးရေး လုပ်ငန်း များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ဝန်ထမ်းဖွဲ့စည်းပုံအား စနစ်တကျပြန်လည်ဖွဲ့စည်းခန့်ထား ရန်နှင့် ဘဏ္ဍာငွေခွဲဝေမှုတွင် အညီအမျှသဘောမျိုး ခွဲဝေခြင်းမပြုဘဲ ဖွံ့ဖြိုးမှုနောက်ကျသည့် မြို့နယ်များ၏ လုပ်ငန်းလိုအပ်ချက် ရာခိုင်နှုန်းအလိုက် ခွဲဝေချထားပေးရန် လိုအပ်လျက် ရှိပါသည်။

၁၆။ မန္တလေးတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် (Master Plan) များ စနစ်တကျရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါသည်။

၁၇။ မြို့နယ်များ၏ ဘဏ္ဍာငွေလိုအပ်ချက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ပံ့ပိုးသင့်သလို မိမိမြို့နယ်အတွင်းတွင် ရရှိသင့်သည့် ဘဏ္ဍာငွေများကိုလည်း ထပ်မံရရှိအောင် ရှာဖွေသင့်ပါသည်။ မြို့တော်များသာ ဖွံ့ဖြိုးတိုးတက်ရုံမျှမက မြို့နယ်များပါ ပြောင်းလဲဖွံ့ဖြိုးတိုးတက်သာယာမှသာ တိုင်း ဒေသကြီးအစိုးရ၏ပုံရိပ်ဟာ ပိုမိုထင်ရှားလာမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

နိဂုံး

၁၈။ မန္တလေးတိုင်းဒေသကြီးလွှတ်တော် လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးကော်မတီ အနေဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ မြို့နယ် (၂၂) မြို့နယ်နှင့် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း မြို့နယ် (၆) မြို့နယ်တို့၏ မြို့နယ်စည်ပင် သာယာရေးအဖွဲ့များနှင့် တွေ့ဆုံကွင်းဆင်းရာတွင် မြို့နယ်များမှတင်ပြလာသော လိုအပ်ချက်များ၊ တွေ့ရှိချက်များနှင့် အကြံပြုချက်များအား သိရှိဆောင်ရွက်နိုင်ပါရန် တင်ပြအပ်ပါသည်။

ပူးတွဲ - ကွင်းဆင်းမှတ်တမ်းဓာတ်ပုံများနှင့် မြို့နယ် (၂၂) မြို့နယ်၏ တစ်နှစ်စာဝင်ငွေရရှိမှု ဇယား

ဥက္ကဋ္ဌ

လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးကော်မတီ
မန္တလေးတိုင်းဒေသကြီးလွှတ်တော်

ကန့်သတ်
၂၃

ကန့်သတ်